

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(၀င)-၀၄-၀၉

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၅ အရ အခွန်ပေးဆောင်ရန် အကြောင်းကြားစာ

အခွန်တောင်းခံလွှာအမှတ်၊ -----

ရက်စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ ၂၀ -၂၀ စည်းကြပ်နှစ်အတွက် ကျောဘက်ပါပုံစံတွင် အသေးစိတ်ဖော်ပြထားချက်အရ စည်းကြပ်ခဲ့သည့် အခွန်နှင့်စပ်လျဉ်း၍ သတ်မှတ်ရက်အတွင်း အခွန်ပေးသွင်းရန် သို့မဟုတ် အရစ်ကျပေးသွင်းရန်ပျက်ကွက်ခဲ့သဖြင့် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၄ အရ ကျသင့်သည့်ဒဏ်ကြေးငွေအပါအဝင် ပေးသွင်းရန် ကျန်ရှိသည့် အခွန်၊ အတိုးနှင့် ဒဏ်ကြေးငွေ စုစုပေါင်း -----/- (စာဖြင့် -----ကျပ်တိတိ) ကို ပေးဆောင်ရန် အကြောင်းကြားပါသည်။

၂။ အထက်ပါ ပေးဆောင်ရမည့် အခွန်ငွေပမာဏကို -----မြို့ရှိ -----ဘဏ်၊ ဘဏ်ခွဲ () ၊ ဘဏ်စာရင်းအမှတ် MD----- သို့ ပူးတွဲပါ ငွေသွင်းချလန်ဖြင့်ဖြစ်စေ၊ အီလက်ထရောနစ်နည်းလမ်းဖြင့်ဖြစ်စေ အကြောင်းကြားစာကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း မပျက်မကွက် ပေးသွင်းပြီး လက်ခံဖြတ်ပိုင်း / အခွန်ပေးသွင်းမှု အထောက်အထားကို ရယူစေလိုပါသည်။

၃။ သတ်မှတ်ကာလအတွင်း အခွန်ပေးသွင်းခြင်းမရှိလျှင် အကြောင်းကြားစာတွင် သတ်မှတ်ဖော်ပြထားသည့် ပမာဏများကို ကောက်ခံရန် အရကောက်ခံမှုနည်းလမ်းများကို ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။



မိတ္တူကို

ရုံးလက်ခံ

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

-----ရုံး

သတ်မှတ်ရက်အတွင်းအခွန်ပေးဆောင်ရန်ပျက်ကွက်ခြင်းအတွက် ဒဏ်ကြေးငွေသတ်မှတ်မှု

အကြောင်းအရာ	ပေးသွင်းရန်ကျန် အခွန်(ကျပ်)	တပ်ရိုက်သည့်ဒဏ်ကြေးငွေ ၁၀%(ကျပ်)
၁။ ပ-အရစ် -----		
၂။ ဒု-အရစ် -----		
၃။ တ-အရစ် -----		
စုစုပေါင်း		
စုစုပေါင်း(အခွန်+ဒဏ်ကြေးငွေ)		